

ဓာတ်တာ

- ၁။ အဓိဋ္ဌာန်ကျင့်စဉ်
- ၂။ ဉာဏ်နှင့်ယှဉ်၍နေထိုင်ပါ
- ၃။ အဓိဋ္ဌာန်မဝင်မီ ရှေးဦးပြုလုပ်ရမည့်အစီအစဉ်
- ၄။ လိုက်နာရမည့် စည်းကမ်းချက်
- ၅။ ဘုရားရှင်အား ပင့်ဖိတ်ခြင်းအကြောင်း
- ၆။ ဗုဒ္ဓကိုရွတ်ဆိုပူဇော်ခြင်းအကြောင်း
- ၇။ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများပင့်ဖိတ်ခြင်း
- ၈။ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများကို အထူးပင့်ဖိတ်ခြင်း
- ၉။ သီလဆောက်တည်ခြင်းအကြောင်း
- ၁၀။ အတွင်းစည်း အပြင်စည်းချခြင်းအကြောင်း
- ၁၁။ ပရိတ်အရံအတားပြုခြင်းအကြောင်း
- ၁၂။ အရံအတားပြုရန် ကုဝေရနတ်မင်းကြီး
လျှောက်ထားခြင်း
- ၁၃။ မေတ္တာပို့ မေတ္တာခံယူခြင်းအကြောင်း
- ၁၄။ အမျှပေးဝေခြင်းနှင့် အမျှခံယူခြင်းအကြောင်း
- ၁၅။ ဇောတိကသူဌေးလောင်းဆုတောင်းအကြောင်း
- ၁၆။ သစ္စာအဓိဋ္ဌာန်ပြု၍ ရေစင်သောက်ခြင်းအကြောင်း
- ၁၇။ အဓိဋ္ဌာန်ဝင်ရာ၌ ရွတ်ဆိုရမည့်အစီအစဉ်
ဘုရားပင့်ရန်
- ၁၈။ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများပင့်ရန်
- ၁၉။ ဘုရားရှိခိုးပူဇော်ရွတ်ဆိုရန်

- ၂၀။ သီလအတိုချုပ် ဆောက်တည်ရန် ၅၄
- ၁ ၂၁။ မိမိကိုယ်ကို အတွင်းစည်းချဂါထာရွတ်ဆိုရန် ၅၅
- ၆ ၂၂။ အရပ်ရပ်မျက်နှာ အပြင်စည်းချဂါထာရွတ်ဆိုရန် ၅၇
- ၉ ၂၃။ ပရိတ်အရံအတားပြုရွတ်ဆိုရန် ၆၄
- ၁၁ ၂၄။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်အတိုင်းမေတ္တာပို့ပုံ ၇၁
- ၁၁ ၂၅။ မြန်မာလိုမေတ္တာပို့ပုံ ၇၄
- ၁၄ ၂၆။ မေတ္တာခံယူရွတ်ဆိုရန် ၈၀
- ၁၉ ၂၇။ အမျှဝေ၍ အမျှခံယူရန် ၈၁
- ၂၃ ၂၈။ ဇောတိကသူဌေးလောင်း၏ ဆုတောင်းရွတ်ဆိုရန် ၈၂
- ၂၅ ၂၉။ သစ္စာပြု၍ရေစင်သောက်ရန် ၈၃
- ၂၉ ၃၀။ တိုက်တွန်းလွှာ ၈၄

မာတိကာပြီး၏

- ၃၂
- ၃၅
- ၄၃
- ၄၇
- ၄၉
- ၅၁
- ၅၂
- ၅၃

